

jynfaxmi pjrefmEfi fi lavmft p&

opawma&&mOeBUXme

opawmOdpUXme

a' ocjynfolt pkt zbyfi fopawmvlyfi ef

1995 cEpf EDi fbmv

မာတိကာ

စဉ်		စာမျက်နှာ
၁။	နိဒါန်း	၁
၂။	အဓိပ္ပါယ်ဖော်ပြချက်	၁
၃။	ဒေသခံပြည်သူ့အစုအဖွဲ့အပိုင် သစ်တောတည်ထောင်နိုင်သည့် နေရာ ဒေသများ	၂
၄။	ဒေသခံပြည်သူ့အစုအဖွဲ့အပိုင် သစ်တောတည်ထောင်ရန် ခွင့်ပြုမည့် နေရာဒေသများ	၂
၅။	ဒေသခံပြည်သူ့အစုအဖွဲ့အပိုင် သစ်တောတည်ထောင်ခွင့် လျှောက်ထားခြင်း	၂-၃
၆။	ဒေသခံပြည်သူ့အစုအဖွဲ့အပိုင် သစ်တောတည်ထောင်ရန် မြေခွဲဝေချထားခြင်း	၃
၇။	ဒေသခံပြည်သူ့အစုအဖွဲ့အပိုင် သစ်တောတည်ထောင်ရန် အတွက် မြေအသုံးချခွင့်ပြုသည့်ကာလ	၃
၈။	အုပ်ချုပ်လုပ်ကိုင်မှု စီမံချက်ရေးဆွဲခြင်း	၃
၉။	ဒေသခံပြည်သူ့အစုအဖွဲ့အပိုင် သစ်တောတည်ထောင်ခွင့် လက်မှတ်	၄
၁၀။	သစ်တောဦးစီးဌာန၏ ကူညီပံ့ပိုးမှု	၄
၁၁။	အသုံးပြုသူများအဖွဲ့၏ တာဝန်နှင့်ဝတ္တရားများ	၄-၅
၁၂။	တားမြစ်သောလုပ်ငန်းများ	၅
၁၃။	ဒေသခံပြည်သူ့အစုအဖွဲ့အပိုင် သစ်တောမှထွက်ရှိသည့် သစ်တောထွက်ပစ္စည်းများကို အသုံးပြုခြင်း	၅-၆
၁၄။	ရန်ပုံငွေ	၆
၁၅။	ဈေးနှုန်းသတ်မှတ်ခြင်း	၆
၁၆။	အရောင်းပြေစာများ	၇
၁၇။	ဒေသခံပြည်သူ့အစုအဖွဲ့အပိုင် သစ်တောထွက်ပစ္စည်းများ သယ်ယူရွှေ့ပြောင်းခွင့်	၇
၁၈။	ပြစ်မှုနှင့်ပြစ်ဒဏ်များ	၇
၁၉။	မှတ်တမ်းများ	၇-၈
၂၀။	အစီရင်ခံစာများ	၈
၂၁။	နောက်ဆက်တွဲများ	၉-၁၄

ဒေသခံပြည်သူ့အစုအဖွဲ့ပိုင် သစ်တောလုပ်ငန်းဆိုင်ရာ  
ညွှန်ကြားချက်များ  
(Community Forestry Instructions)

သစ်တောဦးစီးဌာန၊ ကြေညာချက်အမှတ်-(၁/ ၉၅)

၁၃၇၅ ခုနှစ်၊ နတ်တော်လဆန်း (၁၀)ရက်

(၁၉၉၅ ခုနှစ်၊ ဒီဇင်ဘာလ (၁)ရက်

နိဒါန်း

၁။ နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအပေါ် အထောက်အကူဖြစ်စေရန်၊ သဘာဝဝန်းကျင် တည်ငြိမ်မှုနှင့် ဂေဟစနစ်မျှတမှုကို ပြန်လည်ရရှိစေရန်နှင့် ဒေသခံပြည်သူလူထု၏ အခြေခံ စားဝတ် နေရေးလိုအပ်ချက်များကိုဖြေရှင်းရာ၌ အထောက်အပံ့ဖြစ်စေရန်အတွက်ပြည်သူလူထု၏ တက်ကြွစွာ ပူးပေါင်းပါဝင်ဆောင်ရွက်မှုဖြင့် သစ်တောမရှိသော နေရာများတွင် သစ်တောတည်ထောင်ရန်နှင့် သစ်တောများ ပျက်စီးပြုန်းတီးသွားသော နေရာများတွင် သစ်တောပြန်လည် ပြုစုပျိုးထောင်ရန် အလျင်အမြန်လိုအပ်နေပြီဖြစ်၍ ဒေသခံပြည်သူ့အစုအဖွဲ့ပိုင် သစ်တောလုပ်ငန်းဆိုင်ရာညွှန်ကြားချက် များ (Community Forestry Instructions) ကို ထုတ်ပြန်ခြင်းဖြစ်သည်။

အဓိပ္ပါယ်ဖော်ပြချက်

၂။ ဒေသခံပြည်သူ့အစုအဖွဲ့ပိုင် သစ်တောလုပ်ငန်း (Community Forestry) ဆိုသည်မှာ ဒေသခံပြည်သူများ ကိုယ်တိုင်ကိုယ်ကျ ပါဝင်ပတ်သက်သည့် အောက်ဖော်ပြပါလုပ်ငန်းများကဲ့သို့ သစ်တောလုပ်ငန်းတစ်ရပ်ရပ် ကိုဆိုလိုသည်-

- ဒေသခံပြည်သူလူထု လိုအပ်ချက်ဖြစ်သော ထင်းနှင့် အခြားသစ်တောထွက် ပစ္စည်းများ မလုံလောက်သည့် ဒေသများတွင် သစ်တောအုပ်များ ထူထောင်ခြင်း
- အစားအစာ၊ လူသုံးပစ္စည်းနှင့် ဝင်ငွေရရှိစေရန်အတွက် လယ်ယာအဆင့်တွင် သစ်ပင်များ စိုက်ပျိုးခြင်းနှင့် သစ်တောထွက်ပစ္စည်းများ ထုတ်ယူအသုံးချခြင်း။

၃။ ဒေသဖွံ့ဖြိုးမှုကို ဖြစ်ပေါ်စေရန် ဆောင်ရွက်သည့် သစ်တောလုပ်ငန်းများနှင့် သစ်အခြေခံ စက်မှုလုပ်ငန်းများအတွက် တည်ထောင်သည့် အကြီးစား သစ်တောလုပ်ငန်းများသည် ဒေသခံ ပြည်သူ့အစုအဖွဲ့ပိုင် သစ်တောလုပ်ငန်း မဟုတ်ပါ။

**ဒေသခံပြည်သူ့အစုအဖွဲ့ပိုင် သစ်တောတည်ထောင်နိုင်သည့် နေရာဒေသများ**

၄။ ဒေသခံပြည်သူ့အစုအဖွဲ့ပိုင် သစ်တောများကို အောက်ဖော်ပြပါ နေရာဒေသများတွင် တည်ထောင်နိုင်သည်။

- (က) နိုင်ငံတော်အစိုးရ၏ ခွင့်ပြုချက်ရရှိလျှင် ကြိုးပိုင်း၊ ကြိုးပြင် ကာကွယ်တောနှင့် အစိုးရက စီမံခန့်ခွဲခွင့်ရှိသော မြေများ။
- (ခ) သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၏ ခွင့်ပြုချက်ဖြင့် လက်ရှိတည်ထောင်ထားသော ကျေးရွာပိုင် ထင်းစိုက်ခင်း (Village-owned Firewood plantation) များ။
- (ဂ) ပိုင်ရှင်၏ သဘောတူခွင့်ပြုချက် ရရှိသော ပုဂ္ဂလိကပိုင်မြေများနှင့် အစိုးရအဖွဲ့အစည်းများ (သို့မဟုတ်) အစိုးရ မဟုတ်သော အဖွဲ့အစည်းများ ပိုင်ဆိုင်သည့် မြေများ။

**ဒေသခံပြည်သူ့အစုအဖွဲ့ပိုင် သစ်တောတည်ထောင်ရန် ခွင့်ပြုမည့် နေရာဒေသများ**

၅။ ဒေသခံပြည်သူ့အစုအဖွဲ့ပိုင် သစ်တောများ တည်ထောင်ရန်အတွက် အောက်ဖော်ပြပါ နေရာဒေသများကို ခွင့်ပြုမည်ဖြစ်သည်။

- (က) သဘာဝတောများ ပျက်စီးပြုန်းတီးပြီး သဘာဝအလျှောက် ပြန်လည်ဖြစ်ထွန်းရန် ခက်ခဲသော နေရာဒေသများ။
- (ခ) ဒေသလိုအပ်ချက်အတွက် သစ်တောထွက်ပစ္စည်းများထောက်ပံ့နိုင်သောအလားအလာ ရှိသည့် နေရာဒေသများ။
- (ဂ) မြေနှင့်ရေအရင်းအမြစ်များကို ထိန်းသိမ်းရန် လိုအပ်သည့်ဒေသများ၌ ဒေသခံပြည်သူ့အစုအဖွဲ့ပိုင် သစ်တောလုပ်ငန်းလုပ်ကိုင်ရန် သင့်လျော်သောနေရာများ။
- (ဃ) အကြောင်းကြောင်းကြောင့် ဒေသခံလူထုက စီမံအုပ်ချုပ်လုပ်ကိုင်သင့်သော သဘာဝတောများ။
- (င) အစဉ်အလာအရ ဒေသခံလူထုက စီမံအုပ်ချုပ်လုပ်ကိုင်လာခဲ့သော သစ်တောမြေများ။

**ဒေသခံပြည်သူ့အစုအဖွဲ့ပိုင် သစ်တောတည်ထောင်ခွင့် လျှောက်ထားခြင်း**

၆။ ဒေသခံပြည်သူ့အစုအဖွဲ့ပိုင် သစ်တောတည်ထောင်လိုသော အိမ်ထောင်စုများသည် အသုံးပြုသူများအဖွဲ့ (Users' Group) ကို ဖွဲ့စည်းရမည်။

၇။ အသုံးပြုသူများအဖွဲ့သည် ၎င်း၏အဖွဲ့ဝင်များထဲမှ အများဆန္ဒဖြင့် စီမံအုပ်ချုပ်မှုကော်မတီ (Management Committe) ကို ဖွဲ့စည်းရမည်။ ယင်းကော်မတီတွင် ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်သုံးဦးပါဝင်ရမည်။

၈။ စီမံအုပ်ချုပ်ကော်မတီ၊ ဥက္ကဋ္ဌသည် အသုံးပြုသူများအဖွဲ့ကိုယ်စား မြို့နယ်သစ်တောဦးစီးဌာန မှူးမှ တဆင့် ခရိုင်သစ်တောအရာရှိထံ ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောတည်ထောင်ခွင့် လျှောက်ထားရမည်။ (နောက်ဆက်တွဲ-၁)

၉။ ခရိုင်သစ်တောအရာရှိသည် လျှောက်ထားခြင်းကို သဘောတူလက်ခံပါက ဒေသခံပြည်သူ အစုအဖွဲ့ပိုင် သစ်တောတည်ထောင်ရန်နေရာကို သတ်မှတ်အတည်ပြုပေးရမည်။ ဤသို့ဆောင်ရွက် ချက်များကို ခရိုင်သစ်တောအရာရှိသည် သက်ဆိုင်ရာ ပြည်နယ်/တိုင်း သစ်တောဦးစီးဌာနမှူးထံ မြေပုံနှင့်တကွ အချက်အလက်စုံလင်စွာ အစီရင်ခံတင်ပြပြီး၊ မိတ္တူကို သစ်တောဦးစီးဌာန၊ စီမံကိန်း နှင့် စာရင်းအင်းဌာနခွဲ၊ ညွှန်ကြားရေးမှူးနှင့် ညွှန်ကြားရေးမှူးချုပ်တို့ထံ ပေးပို့ရမည်။ ဒေသခံ ပြည်သူအစုအဖွဲ့ပိုင် သစ်တောလုပ်ငန်းတည်ထောင်ရန် လျှောက်ထားလာသော မြေသည် သစ်တော ဦးစီးဌာနမှ စီမံအုပ်ချုပ်ပိုင်ခွင့်ရှိသည့်မြေ မဟုတ်ခဲ့လျှင် ခရိုင်သစ်တောအရာရှိသည် ခရိုင်သစ်တော ပြုစုထိန်းသိမ်းရေးကော်မတီ၏ လမ်းညွှန်မှုကို ခံယူရမည်။

၁၀။ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်သည် သစ်တောဥပဒေပုဒ်မ ၁၅ အရ၊ လုပ်ပိုင်ခွင့် ကို ခရိုင်သစ်တောအရာရှိများအား လွှဲအပ်ထားရမည်။

**ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောတည်ထောင်ရန် မြေခွဲဝေချထားခြင်း**

၁၁။ ခရိုင်သစ်တောအရာရှိသည် အသုံးပြုသူများ အဖွဲ့အား အဖွဲ့ဝင် အိမ်ထောင်တစ်စုလျှင် ခွဲဝေနေရာချထားပေးမည့် မြေဧရိယာပမာဏကို ဒေသ၊ ရာသီဥတု အခြေအနေ၊ မြေအမျိုးအစား၊ စိုက်ပျိုးမည့်သစ်မျိုး၊ စိုက်ပျိုးပြုစု ထိန်းသိမ်းနိုင်မှု အစရှိသည်တို့အပေါ်မူတည်၍ သတ်မှတ် ပေးရမည်။

**ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောတည်ထောင်ရန်အတွက် မြေအသုံးချခွင့်ပြုသည့်ကာလ**

၁၂။ ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောတည်ထောင်ရန်အတွက် မြေအသုံးချခွင့်ကို ကနဦး ကာလအဖြစ် နှစ် (၃၀) သတ်မှတ်ခွင့်ပြုသည်။

၁၃။ နှစ် (၃၀) ကာလကုန်ဆုံးပြီးနောက် အသုံးပြုသူများအဖွဲ့၏ လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်မှုနှင့် ဆန္ဒတို့အပေါ်အခြေခံ၍ ကာလတိုးမြှင့်ပေးသင့်/မသင့် သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၏ သဘောထားကိုခံယူ၍ ခရိုင်သစ်တောအရာရှိက ဆုံးဖြတ်မည်ဖြစ်သည်။

**အုပ်ချုပ်လုပ်ကိုင်မှု စီမံချက် ရေးဆွဲခြင်း**

၁၄။ အသုံးပြုသူများအဖွဲ့သည် ဒေသခံပြည်သူ အစုအဖွဲ့ပိုင် သစ်တောတည်ထောင်ရန် ခွင့်ပြုမိန့် ရရှိသည့်အခါ သစ်တောဦးစီးဌာနမှ သတ်မှတ်ထားသည့်ပုံစံ (နောက်ဆက်တွဲ-၂) ဖြင့် အုပ်ချုပ် လုပ်ကိုင်မှုစီမံချက် (Management Plan) ကို သက်ဆိုင်ရာသစ်တောဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ် များ၏ အကြံဉာဏ်များရယူရေးဆွဲ၍ ခရိုင်သစ်တောအရာရှိထံ တင်ပြပြီး အတည်ပြုချက်ရယူရ မည်။

**ဒေသခံပြည်သူ့အစုအဖွဲ့ပိုင် သစ်တောတည်ထောင်ခွင့်လက်မှတ်**

၁၅။ ခရိုင်သစ်တောအရာရှိသည် အုပ်ချုပ်လုပ်ကိုင်မှု စီမံချက်ကိုအတည်ပြုပြီးနောက် အသုံးပြုသူများအဖွဲ့သို့ ဒေသခံပြည်သူ့အစုအဖွဲ့ပိုင် သစ်တောတည်ထောင်ခွင့်လက်မှတ် (Community Forest Certificate) ထုတ်ပေးရမည်။ (နောက်ဆက်တွဲ-၃)။ အဆိုပါလက်မှတ်နှင့်အတူ ဒေသခံပြည်သူ့အစုအဖွဲ့ပိုင် သစ်တောလုပ်ငန်းနှင့် ဆက်နွယ်သော သစ်တောဥပဒေနှင့် နည်းဥပဒေများ၊ ညွှန်ကြားချက်များ၊ စည်းမျဉ်းစည်းကမ်းများကို ပူးတွဲပေးရမည်။

၁၆။ အသုံးပြုသူများအဖွဲ့သည် တည်ဆဲသစ်တောဥပဒေနှင့် နည်းဥပဒေများ၊ ဒေသခံပြည်သူ့အစုအဖွဲ့ပိုင် သစ်တောလုပ်ငန်းဆိုင်ရာ ညွှန်ကြားချက်များ၊ စည်းမျဉ်းစည်းကမ်းများ၊ အုပ်ချုပ်လုပ်ကိုင်မှု စီမံချက်ပါ ပြဋ္ဌာန်းချက်များကို လိုက်နာဆောင်ရွက်ရမည်ဖြစ်ပြီး၊ ပျက်ကွက်ခြင်း၊ ချိုးဖောက်ခြင်းတွေ့ရှိပါက ခရိုင်သစ်တောအရာရှိသည် ဒေသခံပြည်သူ့အစုအဖွဲ့ပိုင် သစ်တောတည်ထောင်ခွင့်လက်မှတ်ကို ပြန်လည်ရုပ်သိမ်းနိုင်သည်။

**သစ်တောဦးစီးဌာန၏ ကူညီပံ့ပိုးမှု**

၁၇။ သစ်တောဦးစီးဌာနသည် အသုံးပြုသူများအဖွဲ့အား အောက်ဖော်ပြပါ အကူအညီများကို အခမဲ့ပေးရမည်-

- (က) သစ်တောစိုက်ခင်း ပထမခုတ်ပတ်ကာလအတွက် လိုအပ်သော သစ်စေ့နှင့်ပျိုးပင်များ၊
- (ခ) သစ်တောတည်ထောင်ခြင်း၊ ပြုစုထိန်းသိမ်းခြင်း၊ စီမံအုပ်ချုပ်ခြင်းနှင့် အသုံးချခြင်းဆိုင်ရာ ကိစ္စအဝဝတွင် ထာဝစဉ်ဖွံ့ဖြိုးမှု ရရှိစေရန်အတွက် လိုအပ်သောနည်းပညာနှင့် ကျွမ်းကျင်မှု အကူအညီများ။

**အသုံးပြုသူများအဖွဲ့၏ တာဝန်နှင့်ဝတ္တရားများ**

၁၈။ အသုံးပြုသူများအဖွဲ့၏ တာဝန်နှင့်ဝတ္တရားများမှာ အောက်ဖော်ပြပါအတိုင်း ဖြစ်သည်-

- (က) သစ်တောမရှိသည့် နေရာများတွင် သစ်တောစိုက်ခင်းများ တည်ထောင်ခြင်း၊
- (ခ) သစ်တောများရှိ၍ သဘာဝနည်းဖြင့် ပြုစုပျိုးထောင်သင့်သည့် နေရာများတွင် သဘာဝနည်းဖြင့် ပြန်လည်ပြုစု ပျိုးထောင်ခြင်း၊
- (ဂ) မီးကာကွယ်ခြင်း၊
- (ဃ) သစ်တောစိုက်ခင်းများ/ သဘာဝတောများ ရှင်သန်ဖွံ့ဖြိုးရေးအတွက် လိုအပ်သော ပြုစုပျိုးထောင်မှုများ ပြုလုပ်ခြင်း၊
- (င) သစ်ပင်များကို ထိခိုက်ပျက်စီးစေသည့် စည်းကမ်းမဲ့ကိုင်စွဲခြင်း၊ လှဲခြင်း၊ အဆီထုတ်ခြင်း၊ သင်းသတ်ခြင်း၊ အခွံခွာခြင်း စသည်တို့မှ ကာကွယ်ခြင်း၊
- (စ) သတ္တုတူးဖော်ခြင်း၊ ကျောက်၊ မြေနှင့် သဲတို့ တူးယူခြင်းတို့မှ ကာကွယ်ခြင်း၊

- (ဆ) အခြားမြေ အသုံးချမှုများ ကျူးကျော်ဝင်ရောက်ခြင်းမှ ကာကွယ်ခြင်း၊
- (ဇ) သစ်တောထွက်ပစ္စည်းများကို အလေအလွင့်မရှိစေရန် ထုတ်ယူ၍ စည်းကမ်းချက်များ နှင့်အညီ သုံးစွဲခြင်း၊
- (ဈ) ရေမြေတိုက်စားမှုနှင့် သဘာဝဝန်းကျင် ပျက်စီးယိုယွင်းစေမှုတို့မှ ကာကွယ်ခြင်း၊
- (ည) သစ်တောစိုက်ခင်း၊ ပထမခုတ်ပတ်ကာလ နောက်ပိုင်းမှစ၍ သစ်တောဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် မိမိတို့၏ အစီအစဉ်ဖြင့် မြေပြုပြင်ခြင်း၊ သစ်စေ့ စုဆောင်းခြင်း၊ ပျိုးထောင်ခြင်း၊ စိုက်ပျိုးပြုစုထိန်းသိမ်းခြင်း။
- (ဋ) အုပ်ချုပ်လုပ်ကိုင်မှု စီမံချက်တွင် ဖော်ပြပါရှိသည့် ပြဋ္ဌာန်းချက်များကို တိကျစွာ အကောင်အထည်ဖော်ခြင်း။

**တားမြစ်သောလုပ်ငန်းများ**

၁၉။ အသုံးပြုသူများအဖွဲ့၏ မည်သည့်အဖွဲ့ဝင်မျှ အောက်ဖော်ပြပါလုပ်ငန်းတို့ကို လုပ်ကိုင်ခြင်း မပြုရ-

- (က) ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောအတွက် ခွင့်ပြုမြေကို အုပ်ချုပ်လုပ်ကိုင်မှု စီမံချက်၌ ဖော်ပြထားသည့်ကိစ္စများမှ လွဲ၍ အခြားကိစ္စရပ်များ/ လုပ်ငန်းများအတွက် သုံးစွဲခြင်း။
- (ခ) ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောကို အမွေဆက်ခံခြင်းမှတစ်ပါး ရောင်းချခြင်း၊ ငှားရမ်းခြင်းနှင့် လွှဲပြောင်းပေးခြင်း၊
- (ဂ) ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောအတွင်း သတ္တုတူးဖော်ခြင်းကဲ့သို့သော သစ်တော ပျက်စီးပြုန်းတီးစေသည့် လုပ်ငန်းများ လုပ်ကိုင်ခြင်း၊
- (ဃ) ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောကာကွယ်ထိန်းသိမ်းရေးအတွက် မဟုတ်သော အိမ်များ၊ အဆောက်အဦများ သို့မဟုတ် တဲများ ဆောက်ခြင်း၊
- (င) ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောအတွက် ခွင့်ပြုမြေကို သီးနှံသစ်တောရောနှော ခြင်းမှအပ ဥယျာဉ်ပြုလုပ်ခြင်း၊ သို့မဟုတ် ရွှေ့ပြောင်းတောင်ယာ စိုက်ပျိုးခြင်း

**ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောမှ ထွက်ရှိသည့် သစ်တောထွက်ပစ္စည်းများကို အသုံးပြုခြင်း**

၂၀။ အသုံးပြုသူများအဖွဲ့သည် မိမိသစ်တောမှ ထွက်ရှိသည့် သစ်တောထွက်ပစ္စည်းများကို အုပ်ချုပ်လုပ်ကိုင်စီမံချက်ပါ ပြဋ္ဌာန်းချက်များနှင့်အညီ အသုံးပြုနိုင်သည်။

၂၁။ အသုံးပြုသူများအဖွဲ့၊ အဖွဲ့ဝင်များ မိမိအတွက်ထုတ်ယူသော သစ်တောထွက်ပစ္စည်းများ အပေါ် မည်သည့်အခွန်အခကိုမျှ ကောက်ခံခြင်းမပြုရ။

၂၂။ အသုံးပြုသူများအဖွဲ့သည် မိမိသုံးပိုလျှံသော သစ်တောထွက်ပစ္စည်းများကို အဖွဲ့ဝင် မဟုတ်သော မိမိကျေးရွာသားများသို့ သင့်တင့်သော ဈေးနှုန်းဖြင့် ရောင်းချနိုင်သည်။ အဆိုပါ ရောင်းချသည့် သစ်တောထွက်ပစ္စည်းများအပေါ် မည်သည့်အခွန်အခကိုမျှ ကောက်ခံခြင်းမပြုရ။

၂၃။ အသုံးပြုသူများအဖွဲ့သည် မိမိအဖွဲ့အစည်းနှင့် မိမိကျေးရွာသုံးမှ ပိုလျှံသော သစ်တောထွက် ပစ္စည်းများကို ကျွေးရွာပြင်ပသို့ တင်ပို့ရောင်းချနိုင်သည်။

၂၄။ ကူးသန်းရောင်းဝယ်ရေးအလို့ငှာ ကျေးရွာပြင်ပသို့ တင်ပို့ရောင်းချသည့် သစ်တောထွက် ပစ္စည်းများနှင့် ပတ်သက်၍ သစ်တောဦးစီးဌာနမှ အခါအားလျော်စွာ သတ်မှတ်ထားသော အခွန်ခ နှုန်းထားများအတိုင်း ပေးဆောင်ရမည်။

၂၅။ အသုံးပြုသူများအဖွဲ့သည် ဝင်ငွေများကို အုပ်ချုပ်လုပ်ကိုင်မှု စီမံချက် အကောင်အထည်ဖော် ရန်နှင့် မိမိတို့၏ သစ်တောဖွံ့ဖြိုးတိုးတက်စေရေးအတွက် အဓိကသုံးစွဲရမည်။

၂၆။ ပိုလျှံသောငွေများကိုသာ အဖွဲ့ဝင်များ၏ လူမှုရေး၊ စီးပွားရေး တိုးတက်ကောင်းမွန်စေရန် အတွက် အဖွဲ့ဝင်များ၏ ဆန္ဒနှင့်အညီ လိုအပ်သလို အသုံးပြုနိုင်သည်။

၂၇။ အသုံးပြုသူများအဖွဲ့သည် မိမိတို့၏သစ်တောမှထွက်ရှိသည့် သစ်တောထွက်ပစ္စည်းများနှင့် ပိုလျှံငွေများဖြင့် တန်ဖိုးမြှင့် ပစ်စည်းထုပ်လုပ်သည့် စီးပွားရေးလုပ်ငန်းများကို လုပ်ကိုင်နိုင်သည်။

**ရန်ပုံငွေ**

၂၈။ အသုံးပြုသူများအဖွဲ့ ပိုင်ဆိုင်သော ရန်ပုံငွေကို အောက်ဖော်ပြပါအတိုင်း စီမံခန့်ခွဲရမည်-

- (က) စီမံအုပ်ချုပ်မှုကော်မတီ၊ အတွင်းရေးမှူးသည် ရန်ပုံငွေ ရရှိခြင်း၊ သုံးစွဲခြင်းတို့နှင့် ပတ်သက်၍ တိကျစွာ စာရင်းပြုစုထားရှိရမည်။
- (ခ) အတွင်းရေးမှူးသည် အဖွဲ့ပိုင် ရန်ပုံငွေအနက် စီမံအုပ်ချုပ်မှု ကော်မတီ၏ အဆုံး အဖြတ်ဖြင့် သင့်လျော်သော ငွေကြေးပမာဏကို လက်ဝယ်ထားရှိ၍ ယင်းထက်ပိုသော ရန်ပုံငွေကို ဘဏ်တွင် အပ်နှံထားရှိရမည်။ သို့မဟုတ် လုံခြုံစွာ ထိန်းသိမ်းထားရှိ ရမည်။
- (ဂ) ဘဏ်ငွေစာရင်းကို ဥက္ကဋ္ဌနှင့် အတွင်းရေးမှူး နှစ်ဦးတွဲ၍ ဖွင့်လှစ်ထားရှိရမည်။
- (ဃ) အတွင်းရေးမှူးသည် ငွေစာရင်းရှင်းတမ်းကို အသုံးပြုသူများအဖွဲ့သို့ တစ်နှစ်လျှင် အနည်းဆုံးတစ်ကြိမ် တင်ပြအစီရင်ခံရမည်။

**ဈေးနှုန်းသတ်မှတ်ခြင်း**

၂၉။ ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောမှထွက်ရှိသည့် သစ်တောထွက်ပစ္စည်းများကို ကာလပေါက် ဈေးဖြင့် လွတ်လပ်စွာ ရောင်းချနိုင်သည်။

**အရောင်းပြေစာများ**

၃၀။ ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောမှ ရောင်းချသည့် သစ်တောထွက် ပစ္စည်းအားလုံး အတွက် အသုံးပြုသူများအဖွဲ့က အရောင်းပြေစာများ ထုတ်ပေးရမည်။ မြို့နယ်ပြင်ပသို့ သယ်ယူမည့် သစ်တောထွက်ပစ္စည်းအတွက် အရောင်းပြေစာများကို သုံးစုံပြုစု၍ ဝယ်ယူသူနှင့် မြို့နယ် သစ်တော ဦးစီးဌာနမှူးတို့အား တစ်စုံစီပေးပြီး ကျန်တစ်စုံကို စီမံအုပ်ချုပ်မှုကော်မတီ၏ လက်ခံအဖြစ် ထားရှိ ရမည်။ မြို့နယ်အတွင်း၌ သယ်ယူမည့် သစ်တောထွက်ပစ္စည်းများအတွက် အရောင်းပြေစာများကို နှစ်စုံပြုစု၍ ဝယ်ယူသူအား တစ်စုံစီပေးပြီး ကျန်တစ်စုံကို စီမံအုပ်ချုပ်မှုကော်မတီ၏ လက်ခံအဖြစ် ထားရှိရမည်။

**ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောထွက်ပစ္စည်းများ သယ်ယူရွှေ့ပြောင်းခွင့်**

၃၁။ ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောထွက်ပစ္စည်းများကို သက်ဆိုင်ရာ အသုံးပြုသူများအဖွဲ့ ၏ အရောင်းပြေစာဖြင့် မြို့နယ်အတွင်း သယ်ယူရွှေ့ပြောင်းနိုင်သည်။

၃၂။ ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောထွက်ပစ္စည်းများကို ပြည်တွင်း၌ မြို့နယ်ကျော်၍ သယ်ယူပြောင်းရွှေ့လိုလျှင် သစ်တောဥပဒေပုဒ်မ ၂၃ အရ မျှောစာဖြင့် သယ်ယူရွှေ့ပြောင်းရမည်။ သို့ရာတွင် အခြားနည်းဖြင့် ထုတ်ယူသော သစ်တောထွက်ပစ္စည်းများနှင့်အတူ တွဲ၍ သယ်ယူခြင်း မပြုရ။

**ပြစ်မှုနှင့်ပြစ်ဒဏ်များ**

၃၃။ အသုံးပြုသူများအဖွဲ့သည် ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောလုပ်ငန်းဆိုင်ရာ ညွှန်ကြား ချက်များ၊ စည်းမျဉ်းစည်းကမ်းများ၊ သစ်တောဥပဒေ၊ နည်းဥပဒေများနှင့် သစ်တောဦးစီးဌာနမှ အခါအားလျော်စွာ ထုတ်ပြန်သော ညွှန်ကြားချက်များကို လိုက်နာရန် တာဝန်ရှိသည်။

၃၄။ ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောလုပ်ငန်းဆိုင်ရာ ညွှန်ကြားချက်များ၊ စည်းမျဉ်း စည်းကမ်းများ၊ အုပ်ချုပ်လုပ်ကိုင်မှု စီမံချက်ပါ ပြဋ္ဌာန်းချက်များနှင့် သစ်တောဦးစီးဌာနမှ အခါ အားလျော်စွာ ထုတ်ပြန်သောညွှန်ကြားချက်များကို ချိုးဖောက်ပါက ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောလုပ်ငန်းကို သိမ်းယူသည်အထိ အရေးယူခံရမည်။

၃၅။ သစ်တောဥပဒေ၊ နည်းဥပဒေများပါ ပြဋ္ဌာန်းချက်တစ်စုံတစ်ရာကို ဖောက်ဖျက်ကျူးလွန်ပါက ယင်းဥပဒေ၊ နည်းဥပဒေများတွင် သတ်မှတ်ထားသော ပြစ်ဒဏ်များကို ကျခံရမည်။

**မှတ်တမ်းများ**

၃၆။ စီမံအုပ်ချုပ်မှုကော်မတီ၊ အတွင်းရေးမှူးသည် အုပ်ချုပ်လုပ်ကိုင်မှု စီမံချက်တွင် ပါရှိသည့် သက်ဆိုင်ရာနောက်ဆက်တွဲ ပုံစံများတွင် စိုက်ပျိုးခြင်း၊ ပြုစုခြင်းနှင့် ထုတ်လုပ်ခြင်း စသည့်လုပ်ငန်း များနှင့် ပတ်သက်၍ မှတ်တမ်းအပြည့်အစုံကို ဖြည့်သွင်းရမည်။

၃၇။ မြို့နယ်ဦးစီးဌာနမှူးနှင့် ခရိုင်သစ်တောအရာရှိတို့ ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောနှင့် မှတ်တမ်းများကို အခါအားလျော်စွာ စစ်ဆေးခြင်း၊ အကြံပေးခြင်းနှင့် လိုအပ်သလို ပြုပြင်ခြင်းများ ပြုလုပ်ရမည်။

**အစီရင်ခံစာများ**

၃၈။ အသုံးပြုသူများအဖွဲ့၊ စီမံအုပ်ချုပ်မှုကော်မတီသည် ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တော လုပ်ငန်းများနှင့် ပတ်သက်သော အစီရင်ခံစာကို နောက်ဆက်တွဲ (၄)ပါ ပုံစံအတိုင်း ပြုစု၍ မြို့နယ်ဦးစီးဌာနမှူးမှတစ်ဆင့် ခရိုင်သစ်တောအရာရှိထံ ဘဏ္ဍာနှစ်ကုန်ဆုံးပြီး တစ်လအတွင်း တင်သွင်းရမည်။

၃၉။ ခရိုင်သစ်တောအရာရှိသည် အသုံးပြုသူများအဖွဲ့၏ အစီရင်ခံစာကို ဘဏ္ဍာနှစ် ကုန်ဆုံးပြီး (၂)လ အတွင်း ၎င်း၏သုံးသပ်ချက်၊ အကြံပြုချက်များနှင့်အတူ ပြည်နယ်/တိုင်း သစ်တောဦးစီး ဌာနမှူးထံ ပေးပို့၍ မိတ္တူကို သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် စီမံကိန်းနှင့်စာရင်းအင်း ဌာနခွဲ၊ ညွှန်ကြားရေးမှူးတို့ထံ ပေးပို့ရမည်။

(ပုံ) ဒေါက်တာကျော်တင့်  
ညွှန်ကြားရေးမှူးချုပ်  
သစ်တောဦးစီးဌာန

ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရ  
သစ်တောရေးရာဝန်ကြီးဌာန  
သစ်တောဦးစီးဌာန  
ဒေသခံပြည်သူ့အစုအဖွဲ့ပိုင် သစ်တောတည်ထောင်ခွင့်ပြုရန် လျှောက်လွှာ

-----မြို့နယ်သစ်တောဦးစီးဌာနမှူးမှ တဆင့်  
သို့

ခရိုင်သစ်တောအရာရှိ စာအမှတ်၊  
-----ခရိုင် ရက်စွဲ၊  
-----ပြည်နယ်/တိုင်း

**ခင်ဗျား**

၁။ အပုဒ်(၂)တွင် ဖော်ပြထားသော -----မြို့နယ်၊ -----  
-----ကျေးရွာမှ အိမ်ထောင်စု ( ) စု ပါဝင်သည့် အသုံးပြုသူများအဖွဲ့သည် အောက်  
ဖော်ပြပါ သစ်တောမြေ/နေရာတွင် သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၏ ကြေငြာချက်  
နှင့်အညီ ဒေသခံပြည်သူ့အစုအဖွဲ့ပိုင် သစ်တောတစ်ခု တည်ထောင်လိုပါသောကြောင့် ခွင့်ပြုပါရန်  
မြေပုံနှင့်တကွ ပူးတွဲတင်ပြ လျှောက်ထားအပ်ပါသည်။

- (က) မြို့နယ် -----
- (ခ) ကျေးရွာ -----
- (ဂ) သစ်တော/မြေနေရာအမည် -----
- (ဃ) နယ်နမိတ် အရှေ့ -----  
အနောက် -----  
တောင် -----  
မြောက် -----
- (င) ဧရိယာ -----
- (စ) သစ်တောအမျိုးအစား/ -----  
ပေါက်ရောက်သည့်အပင်များ -----
- (ဆ) မြေပိုင်ဆိုင်မှု -----  
-----

၂။ အသုံးပြုသူများအဖွဲ့တွင် ပါဝင်သူများမှာ အောက်ဖော်ပြပါအတိုင်း ဖြစ်ပါသည်။

စဉ် အမည် အဘအမည် အမျိုးသား လက်မှတ်

၁။

၂။

၃။

၄။

၅။

၃။ လျှောက်ထားသည့်အတိုင်း ခွင့်ပြုပါက အသုံးပြုသူများအဖွဲ့သည် ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောဆိုင်ရာ နည်းဥပဒေများ၊ စည်းမျဉ်းစည်းကမ်းများ၊ ညွှန်ကြားချက်များနှင့် သစ်တော ဥပဒေ၊ နည်းဥပဒေများကို တိကျစွာ လိုက်နာ၍ ကျေးရွာလူထု ရေရှည်အကျိုးငှာ၊ ဒေသခံပြည်သူ အစုအဖွဲ့ပိုင် သစ်တောလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစွမ်းကုန် စုပေါင်းဆောင်ရွက်ရန် ကတိပြုကြောင်း ဖော်ပြအပ်ပါသည်။

အသုံးပြုသူများအဖွဲ့ဥက္ကဋ္ဌ၏ ထိုးမြဲလက်မှတ် -----

အသုံးပြုသူများအဖွဲ့ဥက္ကဋ္ဌ၏ အမည် -----

ရက်စွဲ၊

ခုနှစ်၊

လ၊

ရက်

ဒေသခံပြည်သူ့အစုအဖွဲ့ပိုင်သစ်တောအုပ်ချုပ်လုပ်ကိုင်မှု စီမံချက်

ပါဝင်ရသည့် အကြောင်းအရာများ

- ၁။ နိဒါန်း
- ၂။ ရည်ရွယ်ချက်
- ၃။ တည်နေရာနှင့် အကျယ်အဝန်း
- ၄။ ရာသီဥတု (အပူချိန်၊ မိုးရေချိန်)
- ၅။ မြေမျက်နှာပြင်အနေအထား
- ၆။ မြေအမျိုးအစား
- ၇။ လက်ရှိသစ်ပင်ပေါက်ရောက်မှုအခြေအနေ
- ၈။ သစ်တောတည်ထောင်ခြင်း  
(သစ်တောအသစ်တည်ထောင်ရန်ဖြစ်လျှင်)
  - ၈-၁။ ပျိုးဥယျာဉ် တည်ထောင်ခြင်း
  - ၈-၂။ စိုက်ခင်းမြေနေရာ ပြုပြင်ခြင်း
  - ၈-၃။ စိုက်ခင်းတည်ထောင်ခြင်း
  - ၈-၄။ ပေါင်းသင်ရှင်းလင်းခြင်း
  - ၈-၅။ မီးကာကွယ်ခြင်း
  - ၈-၆။ ပြုစုပျိုးထောင်နည်းစနစ်  
(ပင်ကျပ်နုတ်ခြင်း၊ ကိုင်းဖြတ်ခြင်း၊ ကော်ပစ်စသည်)
  - ၈-၇။ ခုတ်ပင်သတ်မှတ်ခြင်း
  - ၈-၈။ ခုတ်လှဲခြင်း
  - ၈-၉။ ဖြန့်ဖြူးခြင်း  
(ရှိပြီးသစ်တောကို ထိန်းသိမ်းပြုစုရန်ဖြစ်လျှင်)
  - ၈-၁၀။ ပါဝင်ပင်မြေပုံနှင့် အုပ်ချုပ်လုပ်ကိုင်မှု မြေပုံရေးဆွဲခြင်း
  - ၈-၁၁။ အနားပေးရန်တောကို ပြုစုခြင်း
  - ၈-၁၂။ အစားထိုးစိုက်ပျိုးရန်နေရာတွင် သစ်တောအသစ် တည်ထောင်ခြင်း  
(စိုက်ခင်းအသစ် တည်ထောင်သည့်အတိုင်း ဆောင်ရွက်ရန်)
  - ၈-၁၃။ ပြုစုပျိုးထောင်နည်းစနစ်
  - ၈-၁၄။ ခုတ်လှဲခြင်း
  - ၈-၁၅။ ဖြန့်ဖြူးခြင်း
- ၉။ နိဂုံး
- ၁၀။ နောက်ဆက်တွဲများ

ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရ  
သစ်တောရေးရာဝန်ကြီးဌာန  
သစ်တောဦးစီးဌာန

ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောတည်ထောင်ခွင့်လက်မှတ်

ဦး/ဒေါ် -----

ဥက္ကဋ္ဌ

-----အသုံးပြုသူများအဖွဲ့

-----ကျေးရွာ

-----မြို့နယ်

-----ခရိုင်၊ -----ပြည်နယ် / တိုင်း။

၁။ သစ်တောဥပဒေပုဒ်မ -----၊ နည်းဥပဒေ -----နှင့် ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောနည်းဥပဒေများ/ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ကျွန်ုပ်တို့သည် လူကြီးမင်းအား - -----ကို အောက်ဖော်ပြပါ နေရာဒေသတွင် ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောတည်ထောင်ခွင့်ပြု၍ အဖွဲ့ဝင်များအဖြစ် အပိုဒ်(၂)တွင် ဖော်ပြပါရှိသည့် အသုံးပြုသူများ အဖွဲ့၏ စီမံအုပ်ချုပ်မှုအောက်တွင် ထားရှိလိုက်ပါသည်။ ဤလက်မှတ်အား ၂၀၀---ခုနှစ်၊ -----လ၊ -----ရက်နေ့တွင် အတည်ပြုခဲ့သော အုပ်ချုပ်လုပ်ကိုင်မှု စီမံချက်ကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် ထုတ်ပေးခြင်းဖြစ်ပါသည်။

- (က) ကျေးလက်ဒေသပိုင်သစ်တော၏အမည်နှင့်တည်နေရာ -----  
-----။
- (ခ) နယ်နိမိတ် -----။  
-----။
- (ဂ) ဧရိယာ -----။

၂။ အသုံးပြုသူအဖွဲ့၏ အဖွဲ့ဝင်များမှာ အောက်ဖော်ပြပါအတိုင်း ဖြစ်ပါသည်။

စဉ်    အမည်            အဘအမည်            အမျိုးသား            လက်မှတ်

၁။

၂။

၃။

၄။

၅။

လက်မှတ်ထုတ်ပေးသည့် သစ်တောအရာရှိ

လက်မှတ်-  
အမည်-  
ရာထူး-  
ရက်စွဲ-

ဒေသခံပြည်သူ့အစုအဖွဲ့ပိုင် သစ်တောလုပ်ငန်းတိုးတက်မှု  
အစီရင်ခံစာ

ပါဝင်ရမည့် အကြောင်းအရာများ

- ၁။ နိဒါန်း
- ၂။ ရည်ရွယ်ချက်
- ၃။ အမည်၊ တည်နေရာနှင့် အကျယ်အဝန်း
- ၄။ သဘာဝတော
  - ဧရိယာ
  - ပါဝင်သော သစ်မျိုးများ
  - ပြုစုပျိုးထောင်နည်းစနစ်များ၊

ဆောင်ရွက်ပြီးစီးမှုနှင့် ရည်မှန်းချက်

- တောအခြေအနေသုံးသပ်ချက်များ

သစ်တောစိုက်ခင်း

- ဧရိယာ (သစ်အမျိုးလိုက်)
- လုပ်ငန်းပြီးစီးဆောင်ရွက်မှုနှင့် ရည်မှန်းချက်
- စိုက်ခင်းအခြေအနေသုံးသပ်ချက်

အောင်မြင်မှုရာခိုင်နှုန်း

- ပျမ်းမျှအမြင့်၊ လုံးပတ်၊ ထုထည်

၅။ ထုတ်ယူသည့်သစ်/ သစ်တောထွက်ပစ္စည်းပမာဏ

၆။ သစ်/ သစ်တောထွက်ပစ္စည်းဖြန့်ဖြူးခြင်း

- အဖွဲ့အတွင်း (ပမာဏ)
- ကျေးရွာအတွင်း (ပမာဏနှင့်ရငွေ)
- ပြင်ပ (ပမာဏနှင့်ရငွေ)
- ဝင်ငွေ/ ထွက်ငွေ ရှင်းတမ်းစာရင်းချုပ်

၇။ အဖွဲ့နှင့် အဖွဲ့ဝင်များအခြေအနေ

၈။ အထွေထွေ

၉။ နိဂုံး